

## နွေ့ခြားခြင်း၏ အတ်လမ်းပန်တို့မှုအတာတ်ပညာ

နွယ်နှစ်<sup>\*</sup>

### အတာမ်းအကျဉ်း

ဤစာတမ်းသည် ရွှေ့ခြားခြင်း၏ ဝါဘီလီများမှ အတ်လမ်းဖန်တီးမှုအတာတ်ပညာကို လေ့လာသော စာတမ်း ဖြစ်ပါသည်။ ရွှေ့ခြားခြင်း၏ ဝါဘီလီများထဲမှ စားမြောင် နှင့်မောင်းချေား၊ သံပရာတ်ခြမ်း၊ မျိုးရိုးမြို့ဝေးတွင် ဖန်တီးမှုကို တင်ပြထားပါသည်။ ထိုသို့တင်ပြရာတွင် စာဖတ်သူကို စိတ်ဝင်စားဖွယ် ဖြစ်စေရန် အတ်ပိုး၊ အတ်တက်၊ အတ်ထွက်၊ အတ်ဆင်း၊ အတ်သိမ်းဆင်း တို့တွင် အတ်လမ်းဖန်တီးမှု နည်းစနစ်များဖြစ်သည့် အတ်ပိုးပိုင်းမှုစဉ် စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးတင်ပြခြင်း၊ အတ်တက်ပိုင်း၌ အတ်ဆောင် အချင်းချင်း အားပြိုင်မှုများသုံး၍ ဖန်တီးခြင်း၊ မြှုပ်ကွက်များကိုသုံး၍ ပရီသတ်၏ သိလိုစိတ်ကို နှီးဆွဲပေးခြင်း၊ အတ်ထွက်ပိုင်းတွင်လည်း ပရီသတ်၏ စိတ်ကို ကျေနှပ်နှစ်သိမ့်မှုပေးနိုင်ခြင်း စသည် နည်းပရီယာယ်သုံး၍ စိတ်ဝင်စားဖွယ် ဖန်တီးထားပုံကို လေ့လာတင်ပြထားပါသည်။

သေးသူက်စကားထုံးများ - အားပြိုင်မှု၊ မြှုပ်ကွက်၊ ရွှေ့ထောင်း၊ စရိတ်၊ လူ့သဘာဝ။

### နိဒါန်း

ဆရာတိုးရွှေ့ခြားခြင်းသည် မြန်မာ့ကာလပေါ်ဝါဘီလီများကို အစပိုး ရေးသား ခဲ့သူ ဖြစ်ပါသည်။ ၁၉၀၇ တွင် မောင်သိန်းတင်၊ မသိန်းရှင် ဝါဘီလီ စတင်ရေးသား ခဲ့သည်။ အနောက်တိုင်းတွင် ပေါ်ထွန်းနေပြီဖြစ်သည့် ဝါဘီလီလမ်းကြောင်းကို မြန်မာ နိုင်ငံ၌ စတင်ထွန်းကားလာအောင် မျိုးစေ့ချွဲခဲ့သူ ပိမိုးနင်း၊ ဒဂုံးနှင့် မဟာဆွေ၊ ဝေန စသည့် ပုဂ္ဂိုလ်ကြီးများထဲတွင် ပါဝင်သူ ဖြစ်သည်။ ဆာအာသာကုန်နိုင်း၏ ရှားလေ့ဟုမြေးဝါဘီလီများကို စုံထောက်မောင်စံရှားဝါဘီလီများအဖြစ် အမိုးပြု၍ ပြပြင် ဖန်တီးခဲ့သူ ဖြစ်ပါသည်။ ရွှေ့ခြားခြင်း၏ ဝါဘီလီများ ၂၀၀နီးပါးခန့် ရှိသည့်အနက် လေ့လာကြည့်ရာတွင် စုံထောက်မောင်စံရှားဝါဘီလီကဲ့သို့ လျှို့ဝှက်သည်းဖိုဝါဘီလီများ ပါဝင်သကဲ့သို့ ဇော်ပိတ်ကဲ့သို့ လူတို့၏ ကိုယ်ကျင့်တရားကို အလေးပေးရေးဖွံ့ော် သော ဝါဘီလီများလည်း ပါရှိသည်ကို တွေ့ရှိရပါသည်။ ဤစာတမ်း၌ ရွှေ့ခြားခြင်း ရေးသား ခဲ့သော လျှို့ဝှက်သည်းဖို့ဆန်သည့် စားမြောင်နှင့်မောင်းချေား၊ လူ့သဘာဝအဖွံ့ောင်းများဖြင့် စိတ်အလု၏ တန်ဖိုးကို အတ်လမ်းဆင်ရေးသားထားသော သံပရာတ်ခြမ်းဝါဘီလီ မျိုးရိုးမြို့၏ သဘောကို မြှုပ်ကွက်၊ လူည့်ကွက်များသုံး၍ အတ်လမ်းဆင် တင်ပြ

\* ဒေါက်တာ၊ လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ဟသာစာတွေ့သိလ်

ထားသော မျိုးရီးမီဝေထူများ၏ ဘတ်လမ်းဖန်တီးပုံကို လေ့လာတင်ပြပါသည်။ ခွဲဥဒေါင်းဝတ္ထုတိများ၏ ဘတ်လမ်းဖန်တီးပုံကို လေ့လာတင်ပြသော စာတမ်း ဖြစ်သောကြောင့် အခန်း(၁)တွင် ဝတ္ထုမှုဓတ်လမ်းသဘော၊ ဖန်တီးမှုသဘောကို တင်ပြ၍၊ အခန်း(၂)တွင် အထက်ပါဝတ္ထုများ၏ ဘတ်လမ်းဖန်တီးပုံကို လေ့လာ တင်ပြပါမည်။

## ၁။ ဝတ္ထုတိမှုဓတ်လမ်းသဘော

ဝတ္ထုဆိုသည် အနောက်နိုင်ငံများတွင် ၁၈ ရာစွဲခန့်မှစတင်၍ ထွန်းကားလာ ခဲ့သည်။ ဝတ္ထုတိကို အစပျိုးခဲ့သူမှာ အက်ဂါအယ်လင်ပိုး ဖြစ်သည်။

ဝတ္ထုတိနှင့်ပတ်သက်၍တိုးက-

“ဝတ္ထုတိတွင် ဘတ်လမ်း ဘတ်ကွက်သည် ပဓာနမဟုတ်၊  
ဘတ်ဆောင်၏ ချက်ပိုင်သောဘဝကို တစ်ချက်မျှ ဖော်ပြနိုင်လျှင်  
ဝတ္ထုတိ၏ ကိစ္စသည် ပြီးမြောက်သည်ဟု ဆိုနိုင်ကြောင်း”<sup>၁</sup>

ဆိုမိန့်ခဲ့ပါသည်။

ထို့ပြင် မောင်ထင်ကလည်း ဝတ္ထုတိ၏ သဘောကို-

“ဝတ္ထုတိအဖွဲ့သည် ယေဘုယျအားဖြင့် အကြောင်းအရာတစ်ခု၊  
ဖြစ်ရပ်တစ်ခု၊ ဆင်ခြင်ပုံတစ်ခု၊ အတွေးအခေါ်တစ်ခု စသည်ဖြင့်  
တစ်ခုသော အချက်ကို ဗဟိုမဏ္ဍာ်ပြု၍ ဖွဲ့ဆိုသော အဖွဲ့  
ဖြစ်ပါသည်”<sup>၂</sup>

ဟု ဆိုခဲ့ပါသည်။

ပါမောက္ဗြီးတင်ရွှေကလည်း-

“ဝတ္ထုတိသည် ဆိုလိုချင်သော အဖြစ်အပျက် ကိစ္စတစ်ရပ်၊  
အကွက်လေးတစ်ကွက်ကို ထင်းကန်၊ ဝင်းကန် ထင်သာ  
မြင်သာအောင် ကျေစျေစျေလျှစ်လျှစ် တိုတိတုတ်တုတ် သရုပ်ဖော်  
ပြရသော ရသစာပေအဖွဲ့တစ်ခု ဖြစ်သည်”<sup>၃</sup>

<sup>၁</sup> တက်တိုး၊ ၁၉၆၇-ခာ ၁၀-၁၁။

<sup>၂</sup> ထင်း၊ မောင်း၊ ၁၉၇၉၊ ၂၁၇၅။

<sup>၃</sup> တင်ရွှေ(ပါမောက္ဗြီး)၊ ၂၃း၊ ၂၀၀၂၊ ၃၃။

ဟုဖော်ပြထားပါသည်။ ထို့ကြောင့် ဝထ္ဌတိသည် အချိန်တိတောင်းပြီး စလုံးရေ နည်းပါသည်။ အကြောင်းအရာလည်း အကွက်တစ်ကွက်ကိုသာ တင်ပြရမည်။ ရေးဖွဲ့သမျှ စာကြောင်း၊ စကားလုံး၊ စာပိုဒ်တိုင်းသည် ထိထိမိမိ လိုရင်းရောက်ရမည်ဆိုသော သဘောများကို တွေ့ရပါသည်။

ဝထ္ဌတိတွင်ပါဝင်သော ဓာတ်လမ်းသဘောနှင့်ပတ်သက်၍ လော်ရေးအီးရိုစကီးစ်က-

“ဓာတ်လမ်းဆိုသည်မှာ ရသစာပေလုပ်ငန်းတွင် ဖြစ်ရပ်များ၏  
အစီအစဉ် ဖြစ်သည်”

ဟု ဆိုထားပါသည်။ ငှင်းတွင် ဓာတ်လမ်းပုံစံအရ ဓာတ်ပျိုးပိုင်း၊ ဓာတ်တက်ပိုင်း၊ ဓာတ်ထွေတ်ပိုင်း၊ ဓာတ်ဖြေပိုင်းများ ပါဝင်သည်ဟု ဆိုထားပါသည်။ ရိုစကီးစ်၏ အဆိုအရ ဓာတ်လမ်းတွင် အစ၊ အလယ်၊ အဆုံး ဟူ၍ သုံးပိုင်းရှိသည်။ ဓာတ်ပျိုးသည် ဓာတ်လမ်းနှင့် စတင်မိတ်ဆက်ပေးသော အခန်းဖြစ်သည်။ ထိုအခန်းတွင် စာရေးသူသည် ဓာတ်ဆောင်များ၏ နောက်ခံအကြောင်းအရာများ၊ ဝထ္ဌနောက်ခံနှင့် ဓာတ်လမ်းအခြေခံ အကြောင်းအရာများကို တင်ပြတဲတ်သည်။ ဓာတ်တက်ပိုင်းသည် ဓာတ်လမ်း၏ အမိကအစိတ်အပိုင်း ဖြစ်သည်။ ထိုအပိုင်း၌ အမိကဓာတ်ဆောင်သည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြှင့်စွာရောက်ရှိရန် အတားအဆီးများကို ရှန်းကန် ကျော်ဖြတ်ရသည်။ ဓာတ်ထွေတ်ပိုင်းသည် ဝထ္ဌ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် သည်းထိတ်ရင်ဖို့အဖြစ်ဆုံး အပိုင်း ဖြစ်သည်။ ဓာတ်ဖြေပိုင်းသည် ဓာတ်လမ်း၏ ဗဟိုအားပြုင်မှုပြီးဆုံးသော နေရာဖြစ်သည်။ ဝထ္ဌအများစုတွင် ဓာတ်ထွေတ်နှင့်ဓာတ်ဖြေ အတူတူပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဓာတ်ထွေတ်ပိုင်း၌ ဓာတ်လမ်းဖြစ်ရပ်တိုင်း ဖြေရှင်းပြီးသောကြောင့် ဖြစ်ပါသည်။

ဓာတ်ထွေတ်ပိုင်းတွင် အနိုင်အရှုံးအဖြေတစ်ခုကို ဖော်ပြပေးရပါသည်။ ထိုအဖြေသည် စာဖတ်သူအနေနှင့် ဖြစ်နိုင်ချေရှိသည်ဟု ယူဆနိုင်ရမည်။ ဓာတ်လမ်း၌ အနိုင်အရှုံး ဖော်ပြပြီးသောအခါ စာဖတ်သူ၏ သိလိုစိတ်သည်လည်း ပြေလျော့သွားရပါသည်။ အချို့ဝထ္ဌတိများတွင် ဓာတ်ရှိန်ကျသွားသော ဓာတ်ဆင်းပိုင်း၊ (Falling action) ပါဝင်လေ့ ရှိပါသည်။ ဓာတ်သိမ်းပိုင်းတွင်လည်း စာဖတ်သူ၏စိတ်ကို ကျေနပ် နှစ်သိမ့်မှုဖြစ်အောင် တင်ပြသင့်ပါသည်။

ဓာတ်တက်၊ ဓာတ်ထွေတ်နှင့်ပတ်သက်၍ ဆရာတော်ကြီးက-

<sup>°</sup> Rozakis, 2004, 90.

“အတ်တက်သည် ဝထ္ထရည်တွင် ရှည်လျားသော်လည်း ဝထ္ထတိတွင် တိတောင်းပါသည်။ ဝထ္ထရည်ကဲ့သို့ အတ်ရှိန်အတက်အကျ မပါဝင်ဘဲ အတ်ရှိန်သည် တသမတ်တည်း အတ်ထွတ်ပိုင်းသို့ တက်လှမ်းသွားရသည်။ အတ်ထွတ်ပိုင်းတွင် အဖြေပေါ်လာ သောအခါ စာဖတ်သူ၏စိတ်တွင် ဘဝင်ကျသွားပြီး နှစ်သက်ခြင်း ခံစားမှုကို ခံစားပါသည်”<sup>၁။</sup>

ဟု ဖော်ပြခဲ့ပါသည်။

အတ်တက်ပိုင်းတွင် စာဖတ်သူ၏သိလိုစိတ် အရှိန်မြှင့်တက်လာရန် အားပြိုင်မှု များကို ဖန်တီးရသည်။ အားပြိုင်မှုနည်းတွင် အတ်ဆောင်အချင်းချင်း အားပြိုင်မှု၊ အတ်ဆောင်နှင့်ပတ်ဝန်းကျင်လူအဖွဲ့၊ အားပြိုင်မှု၊ အတ်ဆောင်နှင့်သဘာဝတရား အားပြိုင်မှု၊ အတ်ဆောင်နှင့်ကံကြမှာ အားပြိုင်မှု၊ အတ်ဆောင်တစ်ဦးတည်း၏ အတွင်းစိတ် အားပြိုင်မှုတို့ ဖြစ်ပါသည်။

အတ်လမ်းဖန်တီးမှုတွင် ဖြစ်ရပ်များကို ချိတ်ဆက်ယူရှုံး အကျိုးသင့် အကြောင်းသင့် ချိတ်ဆက်ရသည်။ ယင်းကို အကြောင်းဆက်နည်းဟု ခေါ်ပါသည်။ ဝထ္ထတိတွင် ရသာမြောက်ရန် အဖြစ်အပျက်၊ အမူအရာ၊ ခံစားမှုကို စာဖတ်သူတို့ မြင်ယောင်၊ ကြားယောင်လာအောင်ပြပြီးလျှင် အတ်ဆောင်နှင့် ထပ်တူထပ်မျှခံစားရန် အနှစ်တ် ခြယ်မှန်းရေးဖွဲ့နည်းကို သုံးရသည်။ ထို့ပြင် နိမိတ်ပြကွက်၊ မြှုပ်ကွက်၊ လှည့်ကွက်များ သုံး၍ စာဖတ်သူ၏သိလိုစိတ်ကို မြှင့်တင်ပေးရသည်။ အတ်ထွတ်ပိုင်း ရောက်လျှင် အတ်တက်ပိုင်းတွင် မြှုပ်ထားခဲ့သော ဖြစ်ရပ်များကို ပြန်၍ရှင်းလင်း ဖော်ထုတ်ပေးရမည် ဖြစ်ပါသည်။

## ၂။ ဓားမြှောင်နှင့် မောင်းချထား

ဓားမြှောင်နှင့် မောင်းချားဝထ္ထတိကို ၁၉၃၄ ဒီဇင်ဘာလထုတ် ဒဂုံးမဂ္ဂဇင်းတွင် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဝထ္ထ၏ရည်ရွယ်ချက်မှာ အယူသည်းမှုများ၏ ဆိုးကျိုးကို ဖော်ပြပြီးလျှင် မိတ်ဆွေအချင်းချင်းပေါ်၍ လောဘို့တ်ဖြင့် သစ္စာမှဲသူတို့၏ ဆိုးကျိုးကို ဖော်ပြလိုခြင်း ဖြစ်ပါသည်။ အတ်လမ်းမှာ စာရေးသွားသည် ကျောင်းနေဘက်သူငယ်ချင်း ဖြစ်သူ မြတောင်ရွာ၍ တာဝန်ကျနေသော သစ်တောဝန်ထောက်ဦးဝင်းမောင်၏ ဖိတ်မှုကြောင့် ထို့ရွာသို့ရောက်ရှိခဲ့ရာ တရာတ်အကြောင်းဆိုင်ရှင်တစ်ဦး၏ ပြောပြချက် များကို အတ်လမ်းဆင်ရေးသားထားခြင်း ဖြစ်ပါသည်။

<sup>၁။</sup> ဒေါ်၍၂၀၂၁၊ ၂၀၀၉၊ ၁၉၇။

## ၂။ ဇာတ်လမ်းအကျဉ်း

ထိုးချိုင်ရွာနေ ဦးထွန်းလှိုင်သည် မြေပိုင်ရှင် ဦးကြာညွှန့်၏သား ဖြစ်သည်။ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ပစ္စည်းဂုဏ်နှင့် ပြည့်စုံသည်။ ဦးထွန်းလှိုင်သည် ရုပ်ရည် ချောမေသည်သာမက ယောက်၏တို့ တတ်အပ်သော အတတ်ပညာကို စွယ်စုံရသူ တစ်ဦးဖြစ်သည်။ မိန်းကလေးများက ချစ်ခင်နှစ်သက်ကြသော်လည်း ဦးထွန်းလှိုင်သည် သစ်ကုန်သည်ကြီးသမီး မကြီးရွှေနှင့် ချစ်ခင်စုံမက်ပြီး လက်ထပ်ခဲ့ကြသည်။ သို့။ သော် ဦးထွန်းလှိုင်နှင့် မကြီးရွှေတို့တွင် ကြမ္ဗာဆိုးဝင်လာသည်။ ဦးကြာညွှန့်မိသားစုံ၏ ဥပါဒါန်အဖွဲ့အလမ်း ဖြစ်သည်။ မိသားစုံတွင် သားဦးသည် ယောက်၏လေး ဖြစ်ရမည်။ မိန်းကလေးဖြစ်လျှင် ပြင်းထန်သော ဘေးအန္တရာယ် တွေ့ကြံ့နိုင်သည်ဟူသော အဖွဲ့အလမ်း ဖြစ်သည်။ ဤအဖွဲ့မှုကြောင့်ပင် မကြီးရွှေမှာ မီးဖွားပြီးတစ်လမပြည့်မီ သေဆုံးသွား၍ ကိုထွန်းလှိုင်မှာ လူမှုန်းမသိ မူးရူးကာ နောက်ဆုံး၌ လူပါပျောက်ဆုံး သွားရသည်။ ဦးကြာညွှန့်လင်မယားလည်း စိတ်ထိခိုက်ပြီး မရေးမနောင်းပင် ကွယ်လွန်ခဲ့ရသည်။ သမီးဖြစ်သူ ခင်မြှကြီးသည် ရုပ်ရည်ချောမေလှပ၍ မိဘများ ထားရစ်ခဲ့သော အမွှေကြောင့် (၁၆)နှစ်အချွယ်တွင် မြေပိုင်ရှင်သစ်ကုန်သည်ကြီး ဖြစ်လာသည်။ သစ်ကုန်သည် ဦးဖိုးမှုန်း၏သား ရန်ကုန်ကောလိပ်တွင် ကျောင်းတက် နေသည့် မောင်ချစ်မောင်နှင့် ချစ်ကြိုက်ပြီး လက်ထပ်တော့မည် ဖြစ်သည်။ ထိုအချိုင်းတွင် ဦးတိုင်းကျော်ဆိုသည့် အကျဉ်းတန်ပြီး ထင်ရှားသောအမာရွှေတ်နှင့်လူ ရောက်လာပြီး ခင်မြှကြီးကို စုံစမ်းသည်။ ဖခင် ဦးထွန်းလှိုင်မှာ မက်ဆီပိတေးနီးယား စစ်မြေပြင်တွင် သေဆုံးပြီဟု ဆိုသည်။ မကြာမီ ခင်မြှကြီးနှင့် အသက် ၄၀ အချွယ်ရှိ ဦးတိုင်းကျော်တို့ လက်ထပ်တော့မည့်သတင်း ဖြစ်ပေါ်လာသည်။ ထိုအတွင်း ဦးထွန်းလှိုင် ပြန်လည်ရောက်ရှိလာသည်။ ဤသည်ကိုမသိသော ဦးတိုင်းကျော်သည် မောင်ချစ်မောင်ကို ပြသာရာနာနေစဉ် ဦးထွန်းလှိုင်က ဓားမြောင်ဖြင့် ချိန်ထားသည်။ ဦးတိုင်းကျော်က ပြန်လည်ခံရန် ခါးမှုမောင်းချေားကို ဖြုတ်သည်နှင့် ဦးထွန်းလှိုင်၏ ဓားမြောင်သည် ဦးတိုင်းကျော်၏လည်ပင်းကို ထိုးမိပြီး ဦးတိုင်းကျော် သေဆုံး သွားသည်။ ဦးထွန်းလှိုင်မှာမူ လွှတ်မြောက်သွားပြီး မောင်ချစ်မောင်နှင့်ခင်မြှကြီးတို့လည်း မဂ်လာဆောင်ကြလေသည်။

## ၃။ ဇာတ်လမ်းပန်တီးပုံ

ဓားမြောင်နှင့် မောင်းချေားဝေါးကို ဖန်တီးရာ၌ စာရေးသူသည် ကာလဒေသ နောက်ခံဖြင့် အစပိုးထားသည်။ မြေတောင်ရွာ၏သာယာပုံ၊ ထိုးချိုင်မြို့၏ သာယာပုံ များကို စတင်ရေးသားထားသည်။ ထိုနောက်ခံအဖွဲ့နှင့်အတူ ထိုးချိုင်ရှိ တရာတ်

အကြော်ဆိုင်တွင် စာရေးသူနှင့် ဆိုင်ရှင်တရာ်တို့ ပြောစကားဖြင့် အစပျိုးကာ ဆိုင်ရှင်က-

“ခင်များ ခုထိုင်နေတဲ့ကုလားထိုင်မှာ လူတစ်ယောက်လည်ပင်းကို စားနဲ့ထိုးခံရပြီး သေမှုးတယ်။ သတ်တဲ့လူက ဟောဟိုက အဖိုးကြီးပဲ”<sup>၁</sup>

ဟု ရေးဖွဲ့တင်ပြထားသည်။

ဇာတ်ဖွင့် (သို့မဟုတ်) ဇာတ်ပျိုးနှင့်ပတ်သက်၍ ဆရာထင်လင်းက-

“ဝတ္ထုတိသည် စထွက်ကတည်းက စာဖတ်သူ၏ စိတ်အာရုံကို ဖမ်းစားကာ တစ်ချက်ကလေးမျှ မလျော့စေဘဲ အထွတ်အထိပ် ရောက်သည်တိုင် တဖြည်းဖြည်းဆွဲငွေ့၍ စုစည်းယူသွားရမည်”<sup>၂</sup>

ဟု ဆိုထားပါသည်။

ရွှေ့ခြောင်း၏ စားမြောင်နှင့်မောင်းချေားဝတ္ထုတို့၏ ဇာတ်ပျိုးပိုင်းတွင် ထိုသဘော လက္ခဏာနှင့် ညီညွတ်သည်ကို တွေ့ရှိရပါသည်။ ဝတ္ထု၏ အစတွင်ပင် စာဖတ်သူ၏ သိလိုစိတ်ကို နှီးဆွဲပေးပြီး ဇာတ်လမ်းကို ရှုံးဆက်ခေါ်ဆောင်သွားပါသည်။

ရွှေ့ခြောင်း၏ ဝတ္ထုတို့အဖွင့်သည် စာဖတ်သူကို ရှတ်တရာက်နှီးကြားသွားစေပြီး စာဖတ်သူ၏ စိတ်ကို လူပ်နှီးသွားစေပါသည်။ ဇာတ်ပျိုးပိုင်းတွင် ထိုတ်လန့်ဖွယ်ရာ စကားဖြင့် ပရီသတ်စိတ်ကို နှီးဆွဲပြီး ဇာတ်တက်ပိုင်းတွင် ရှတ်တရာက် ခုန်တက် မသွားဘဲ ဇာတ်တက်၏ ရှုံးထွေးသောဇာတ်လမ်းတွင် ပါဝင်ပတ်သက်သူတို့နှင့် ကြိုတင်မိတ်ဆက်ပေးထားသည်။

ဦးထွန်းလိုင်သည် ပြိုင်စံရားသည် ပျို့တိုင်းကြိုက်သည့် နှင့် သိခိုင် ဖြစ်သည်။ အရည်အချင်း ရှိသည်။ စသည့်အချက်များကို ကြိုတင်ခင်းကျင်းတင်ပြထားသည်။ ထိုအဖွဲ့များကြောင့် ဦးထွန်းလိုင်အပေါ်တွင် သိလိုစိတ် ထက်သန်လာကြသည်။

“မောင်ထွန်းလိုင်တွင် မနာလိုသူ ယောကျားများ ပေါများသည်။ ထိုသူများကိုလည်း နှီမ်နင်းနိုင်ခဲ့သည်။ ထိုးချိုင့်သူအပျိုးများသည် မောင်ထွန်းလိုင်ကို လိုချင်ကြသည်။ သို့ရာတွင် မောင်ထွန်းလိုင်က မည်သည့်မိန်းမမျှ လှည့်မကြည့်။ သစ်ကုန်သည် ဦးဘဟိန်း၏

<sup>၁</sup> ရွှေ့ခြောင်း၊ ၂၀၀၆၊ ၉၇။

<sup>၂</sup> ထင်လင်း၊ ၁၉၇၉၊ ၂၀၁-၂၀၂၂။

တစ်ယောက်တည်းသော သမီး မကြီးရွှေနှင့် စုံမက်ချစ်ခင်  
နေသည်”

ဟု တင်ပြထားသည်။ မောင်ထွန်းလိုင်နှင့်မကြီးရွှေတို့ ချစ်ကြိုက်ပြီး အဆင်ပြေစွာ လက်ထပ်ခဲ့ကြသည်။ ဘတ်လမ်းဆိုသည်မှာ တစ်နေရာတည်း၌ ရပ်တန်း၍ မရချေ။ ကန့်သတ်ထားသည့် အချိန်ကာလဘောင်အတွင်း၌ ရွှေလျားပြောင်းလဲနေရသည်။ ရွှေဗောင်းသည် ဘတ်လမ်းအပြောင်းအလဲပြရန် ကံကြွော့ဆိုး ဝင်ရောက်ခြင်းကို ထည့်သွင်းခဲ့ပါသည်။

မြေပိုင်ရှင် ဦးကြာညွှန်းမိသားစုတွင် သားဦးသည်ယောကျားလေး ဖြစ်ရမည်။ မိန်းကလေးဖြစ်လျှင် မိဘနှစ်ပါးမှာ ဘေးအန္တရာယ်တွေ့ရသည်ဟု စွဲလမ်းယုံကြည်မှု ဖြစ်သည်။ မကြီးရွှေသည် မိန်းကလေးမွေးသည့်အတွက် ဒုက္ခဖြစ်ရသည်။ လင်ယောကျား ဖြစ်သူမှာလည်း လူမှုန်းမသိ ပျက်စီးရသည်။ မကြီးရွှေ အကြောက်လွန်ပြီး သွေးနှုန်းနှင့် သားနုတွင် သေဆုံးရသည်။ မောင်ထွန်းလိုင်မှာမူ မြေပိုင်သွားသည့်အလား ပျောက်ကွယ် သွားရသည်။ မောင်ထွန်းလိုင် မည်သည့်နေရာသို့ ရောက်သွားသည့်ဆိုသောအကြောင်းအား စာဖတ်သူအား မြှုပ်ကွက်အဖြစ် ဖန်တီးခဲ့သည်။ မောင်ထွန်းလိုင် သေပြီဟုလည်း မရောမရာ အသိပေးထားသည်။

ဘတ်တက်ပိုင်းတွင် မောင်ထွန်းလိုင်၏ သမီးလေး ခင်မြေကြီးအကြောင်းကို ဖော်ပြထားသည်။ စာရေးသူသည် ဝတ္ထုကို လျှို့ဝှက်သည်းဖို့ဘတ်လမ်းအဖြစ် ဖန်တီး တင်ပြလိုသောကြောင့် စာဖတ်သူအား ဘတ်လမ်းအလုပ်၏အပြောင်းပြုကာ သည်းထိတ် ရင်ဖိုဖြစ်အောင် ဖန်တီးယူခဲ့သည်။ မောင်ချစ်မောင်နှင့်ခင်မြေကြီးတို့ လက်ထပ်အုံ ဆဲဆဲတွင် ရည်ရွယ်ချက်ပြောင်းပြန်ဖြစ်စေသော ဝတ္ထုကို ဖန်တီးခဲ့သည်။ စားမြှောင်နှင့် မောင်းချေားဝတ္ထုတွင် အားပြိုင်မှုကို ဘတ်လမ်း၏ သုံးချိုးနှစ်ချိုးမှုသာ အသုံးပြု ခဲ့သည်ဟု ဆိုရပါမည်။

အားပြိုင်မှုနှင့်ပတ်သက်၍ လော်ရေးအဲဘတ်က-

“အားပြိုင်မှုသည် ကျွန်ုပ်တို့၏ ဘတ်ကွက်များ၌ ကျွန်ုပ်တို့၏ လိုအင်ဆန္ဒ လိုချင်သောအရာ ဖြစ်သည်။ အားပြိုင်မှုသည် စာဖတ်သူ၏စိတ်ဝင်စားမှုကို ဖန်တီးနိုင်သည်။ ဘတ်လမ်းကိုရှေ့သို့ ရွှေ့ရန် မောင်းနှင့်ပေးသည်”

<sup>°</sup> ရွှေဗောင်း၊ ၂၀၀၆၊ ၉၈။

<sup>†</sup> Alberts, 2010, 14.။

## ဟု ဖော်ပြထားပါသည်။

ထိုဝတ္ထုတိတွင် အဓိကဘတ်ဆောင်ဖြစ်သော ဦးထွန်းလိုင်နှင့် ၇၁တ်ဆောင်သစ်ဖြစ်သော ဦးတိုင်းကျော်တို့၏ အားပြိုင်မှုဘတ်ကွက်များ ထည့်သွင်းလိုက်ခြင်းဖြင့် စာဖတ်သူ၏ သိလိုစိတ်မှ ပိုကဲ၍ စိတ်လှပ်ရှားမှ ဖြစ်ပေါ်စေသည်။ ထိုအားပြိုင်မှုကို မဖော်ပြမိ အားပြိုင်မှုအတွက် ကြိုတင်ခင်းကျင်းထားသော မြုပ်ကွက်ပါသည်။ ၇၁တ်ကွက်များ ထည့်သွင်းခဲ့သည်။ ထိုဇာတ်ကွက်များက ဘတ်လမ်းကို တပုံနှင့် သက်ဝင်လှပ်ရှားသွားစေသည်။ မြုပ်ထားသောဘတ်ကွက်မှာ တိုင်းကျော်ဆိုသူ မျက်နှာ အမာရွတ်ရှိ၍ ရပ်ဆိုးသောလူတစ်ဦး ထိုမြို့၏ ရောက်လာခြင်း ဖြစ်သည်။ ထို့နောက် ခင်မြေကြီးသည် မောင်ချစ်မောင်နှင့် လက်မထပ်ဘ ဦးတိုင်းကျော်နှင့် ယူတော့မည်ဟူသော သတင်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက်ခြုံ ခင်မြေကြီးသည် ဦးတိုင်းကျော်ကို မည်သည့်အတွက် လက်ထပ်ရမည်ဟူသော အကြောင်းကို မြှုပ်ကွက်အဖြစ် လုပ်ထားခဲ့သည်။

၇၁တ်ထွတ်ပိုင်းတွင် ဦးထွန်းလိုင်နှင့် ဦးတိုင်းကျော်တို့ကို ထိပ်တိုက်တွေ့ဆုံးစေသည်။ ဦးထွန်းလိုင်နှင့် ဦးတိုင်းကျော်တို့၏ အားပြိုင်မှုကို သည်းထိတ်ရင်ဖို့ ၇၁တ်ကွက်ဖြင့် သရုပ်ဖော်ပြခဲ့သည်။

“ဦးတိုင်းကျော်သည် ခါးတွင်ထိုးထားသော မောင်းချေစားကို တဖြည်းဖြည်း ထုတ်၍ ဖွင့်ပြီးသည်နှင့် တပြိုင်နက် ထိုင်ရာမှ ရုတ်တရက်ထဲ၍ တွတ်လိုက်လေ၏။ ထိုခဏ္ဍာ ဦးထွန်းလိုင်၏ စားသည် ဦးတိုင်းကျော်၏ လည်ပင်းကို စူးဝင်၍ လည်ပင်းနှစ်ခြမ်း တည့်တည့်ခဲ့လိုက်သည်”

ဟု သရုပ်ဖော်ရေးသားထားသည်။ လူဆိုးလူကောင်းအားပြိုင်မှုတွင် ဦးထွန်းလိုင်မှာ ခြေဆာရုံမြှုဖြစ်၍ ဦးတိုင်းကျော်မှာ ပွဲချင်းပြီး သေဆုံးသွားသည်။ ထိုအခန်း၌ပင် ဦးတိုင်းကျော်သည် ဦးထွန်းလိုင်အား သတ်ပြီး သမီးဖြစ်သူ ခင်မြေကြီးနှင့် တကွ ပစ္စည်းများကို အပိုင်ရယူရန် ကြိုးစားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ထိုဝတ္ထုကိုကြည့်လျှင် ဆရာကြီးရွှေ့ဒေါ်ဗော်းသည် ၇၁တ်လမ်းအစမှစ၍ စိတ်ဝင်စားအောင် ဖန်တီးနိုင်ခဲ့သည်။ မိသားစု ပျော်ရွှေ့ဗျားမြေ့သောဘဝကို ရည်ရွယ်ချက်ပြောင်းပြန် ဖြစ်စေခဲ့ရသည်။ ကြမ္ဗာဆိုးဝင်နည်းကို သုံးခဲ့သည်။ ဦးထွန်းလိုင် ပျောက်ဆုံးနေခြင်း ဟူသည့် မြုပ်ကွက်ကိုလည်း သုံးခဲ့သည်။ ထိုမှတဆင့် ဦးတိုင်းကျော်

<sup>°</sup> ရွှေ့ဒေါ်ဗော်း ၂၀၀၆၊ ၉၉။

ရုတ်တရက်ပေါ်လာ၌၊ ဘတ်လမ်းကို အလှည့်အပြောင်းပြခဲ့သည်။ ဦးထွန်းလိုင်နှင့် ဦးတိုင်းကျော်တို့၏အားပြိုင်မှုကို ဘတ်ထွတ်ပိုင်းရောက်မှ ဖော်ပြခဲ့သည်။ ဘတ်သိမ်းပိုင်း၌ လူဆိုးနှင့်လူကောင်းတွင် လူကောင်းကို အနိုင်ပေးခြင်းဖြင့် ယုတ်မာသူတို့၏အကျိုးကို သိသာစေခဲ့သည်။ ရွှေ့ခေါ်ငါး၏ဘတ်လမ်းဖန်တီးမှုသည် သည်းထိတ်ရင်ဖို့ဖြစ်ရဲ့မက ရင်နာဖွယ်၊ ဘတ်နာဖွယ်ဖြစ်အောင်လည်း ဖန်တီးထားသည်။ လျှို့ဝှက်သည်းဖို့ သက်သက် မဟုတ်ဘဲ လူသဘောလူသဘာဝနှင့် ခံစားမှုများ ကြမှာဆိုးများ ရင်ဆိုင် တိုက်မှုများ ဖြစ်ပေါ်အောင် ခြယ်မှုန်းရေးသားထားသော ရသမြောက် ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်ပါသည်။

ဝတ္ထုမှ အခိုကဗောတ်ဆောင် နှစ်ဦးဖြစ်သော ဦးထွန်းလိုင်နှင့် ဦးတိုင်းကျော်တို့၏ အားပြိုင်မှုအခန်းကိုယူ၍ ဝတ္ထုကိုအမည်ပေးထားပုံကလည်း ဝတ္ထုအပေါ် စိတ်ဝင်စားမှု ဖြစ်စေသည်။ ဦးထွန်းလိုင်နှင့် ဦးတိုင်းကျော် ကိုင်ဆောင်သည့် လက်နက်အမည်များဖြင့် ‘ဓားမြောင်နှင့်မောင်းချေား’ ဟုအမည်ပေးထားပုံမှာ ဝတ္ထုမှ ဘတ်ဆောင်နှစ်ဦး၏ အားပြိုင်မှုကိုသာမက လက်နက်နှစ်ခု၏ အားပြိုင်မှုသဘောလည်း သက်ဝင်စေပါသည်။

## ၃။ မျိုးရိုးပီဇာ

မျိုးရိုးပီဇော်လွှဲကို ရွှေ့ခေါ်ငါးသည် ၁၉၆၂ အောက်တိုဘာလထုတ် လျှို့ဝှက်သည်းဖို့မဂ္ဂဇာ်လွှဲကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ မျိုးရိုးပီဇာ်၏သဘောကို အလေးထားစဉ်းစားစေလိုခြင်း ဖြစ်ပါသည်။ ဖင်မှာ လည်လည်ပတ်ပတ် ရှိသည်ဆိုလျှင် သားဖြစ်သူမှာ လည်လည်ပတ်ပတ် ရှိတတ်သည်။ တရီ့မှာ ဖောကလည်ပတ်သော်လည်း သားဖြစ်သူမှာ နံချာသည်။ အချို့မှာ ဖောကရှိးအေးသော်လည်း သားဖြစ်သူမှာ လည်လည်ပတ်ပတ် ရှိတတ်သည်။ ဤဝတ္ထုတွင် မျိုးရိုးပီဇာ်သဘောကို စဉ်းစားဖွယ် တင်ပြထားသည်။

## ၃၁ ၁။ ဘတ်လမ်းအကျဉ်း

မောင်မင်းမောင်သည် ပုဂ္ဂန်တောင်မှ ပွဲစားကြီး ဦးအောင်ကျော်၏ သားဖြစ်သည်။ ပွဲစားကြီး ဦးအောင်ကျော်သည် ပွဲစားလောက်၌ အလွန်ပါးနပ်ကျွမ်းကျင်သူဖြစ်သည်။ ကွယ်လွန်ခိုနို၌ သားဖြစ်သူအား တိုက်လေးလုံးနှင့် ဘဏ်၌ ငွေသိန်းပေါင်းများစွာ ထားခဲ့သည်။ ဦးအောင်ကျော်၏သူငယ်ချင်း ဦးဖိုးသာမှာ ဦးအောင်ကျော်ကဲ့သို့ပါးနပ်မှုမရှိသည့်အတွက် အခြေမလှဖြစ်ကာ ကွယ်လွန်ခိုနို၌ သားဖြစ်သူ မောင်ညွန့်တင်

အတွက် တိုက်တစ်လုံးနှင့် စပါးစက်တစ်လုံးသာ ထားနိုင်ခဲ့သည်။ မောင်ဉာဏ်တင်နှင့် မောင်မင်းမောင်တို့သည် ရုံးအပ်စာရေးကြီး ဦးကျင်ပေါ်၏သမီး ခင်လှကြည်ကို အပြိုင်ပိုးကြသည်။ ခင်လှကြည်သည် ရုံးအေးသာ မောင်မင်းမောင်ကို ရွေးချယ်လိုက်သည်။ သို့သော် နောက်ပိုင်းတွင် မောင်ဉာဏ်တင်နှင့် တတဲ့တွဲနေသည်။ မိတ်ဆွေသူငယ်ချင်းများက သတိပေးသော်လည်း မောင်မင်းမောင်က သံသယမရှိသကဲ့သို့ပင် နေထိုင်ခဲ့သည်။ တစ်နေ့သို့ မောင်မင်းမောင်၏အိမ်တွင် ဂါးဒေါ်ပါတီပွဲ ကျင်းပသည်။ ပါတီပွဲ၌ သေနတ်ပစ်ပွဲလည်း ပါသည်။ သေနတ်ပစ်ပွဲတွင် မောင်မင်းမောင်သည် မောင်ဉာဏ်တင်အား နောက်ပြောင်ကျိုစယ်၍ သေနတ်ဖြင့်ချိန်ရာ ကျည်ဆံထွက်၍ မောင်ဉာဏ်တင် သေဆုံးခဲ့ရသည်။ မောင်မင်းမောင်မှာ မိတ်ဆွေများ၏သက်သေခံမှုကြောင့် တရားသေလွှတ်သွားပုံဖြင့် ကေတ်သိမ်းထားပါသည်။

### ၃၁၂။ ကေတ်လမ်းပန်တီးပဲ

ဝတ္ထု၏အစတွင်ပင် ကေတ်ဆောင်နှင့် စတင်မိတ်ဆက်ပေးသည်။ မောင်မင်းမောင်သည် ဖောင်က ပါးနပ်လိမ္မာသော်လည်း မောင်မင်းမောင်က အလွန်ထူးအသူအဖြစ် စရိက်ဖော်သည်။ ဖောင်ထားခဲ့သော စက်နှစ်လုံးကို မအပ်ချုပ်နိုင်၍ မောင်ဉာဏ်တင်ထံ ရောင်းလိုက်ရသည်။ ပွဲစားခကိုလည်း မောင်ဉာဏ်တင်က မကျခံဘဲ မောင်မင်းမောင်ကသာ ကျခဲ့ရသည်။ စက်ပိုးငွေမှာလည်း ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ ရလိုက်သည်ဟု ပွဲစားလောက်၍ ပြောကျန်ခဲ့ရသည်။ မောင်ဉာဏ်တင်မှာ ဖောင်က ပါးနပ်ကျမ်းကျင်မှု မရှိသော်လည်း သားဖြစ်သူက လည်လည်ပတ်ပတ်ရှိသူအဖြစ် စရိက်ဖော်ထားသည်။

ခင်လှကြည်သည် ရုံးအပ်စာရေးကြီး ဦးထင်ပေါ်၏သမီး ဖြစ်သည်။ ရပ်ရည်ချောမောလုပြီး အလွန်ခေတ်ဆန်သူ ဖြစ်သည်။ ဘုံဆန်သူလည်း ဖြစ်သည်။ မောင်မင်းမောင်နှင့် မောင်ဉာဏ်တင် နှစ်ဦးလုံး ခင်လှကြည်ကို ချုပ်ကြော်ကြသည်။ ခင်လှကြည်သည် အလွန်ရှိုးအသော မောင်မင်းမောင်ကို ရွေးချယ်လိုက်သည်။ လက်ထပ်ပြီးနောက်ပိုင်းတွင် မောင်ဉာဏ်တင်နှင့် ခင်လှကြည်တို့ ဌို့တွယ်နေကြသည်။ ပတ်ဝန်းကျင်က သိသော်လည်း မောင်မင်းမောင်မသိပေါ်။ မောင်မင်းမောင်သိသော အခါ်ဗြာလည်း မောင်ဉာဏ်တင်ကို အားနာ၍ သည်းခံနေခဲ့သည်။ မောင်ဉာဏ်တင်သိဟို့၏သို့ ဘုရားဖူးသွားမည်ဟု သတင်းလွင့်ကာ အမည်ပြောင်း၍ လက်မှတ်နှစ်စောင် ဖြတ်ထားသည်။ ထိုအကြောင်းကို နှစ်ဦးစလုံးနှင့်ရင်းနှီးသော စာရေးသူက သတိပေးသော်လည်း မောင်မင်းမောင်က အရေးမထားပေါ်။ မောင်ဉာဏ်တင် သိဟို့၏သို့ မသွားမီညာတွင် မောင်မင်းမောင်အိမ်၌ နိုက်ပါတီ ကျင်းပသည်။

မြို့မျက်နှာဖုံး နိုင်ငံခြားသား၊ တရာတ်၊ ကုလား မျက်နှာဖူးများနှင့်တက္က စာရေးသူ ဝတ်လုံတော်ရှိုးဘစီတို့ သွားရောက်ကြသည်။ မောင်ဉာဏ်တင်လည်း ထိပွဲသို့လာသည်။ ထိပွဲတွင် သေနတ်ပစ်ပြီးပွဲပါသည်။ အမျိုးသမီးများက ခြောက်လုံးပြုးနှင့် ပစ်ရသည်။ အမျိုးသားများက မေဂျာသော်မဆင်၏ သေနတ်ရှည်နှင့် ပစ်ရသည်။ မောင်မင်းမောင် အလှည့်တွင် ရှေ့၌ ခြောက်ဦးပစ်ပြီး ဖြစ်သည်။ သေနတ်တစ်လက်တွင် ကျည်ဆံ ခြောက်တောင့်သာရှိ၍ အခြားသူများက ကျည်ဆံထည့်ရန် ပြောကြသည်။ မောင်မင်းမောင်က မထော်ဘဲ မောင်ဉာဏ်တင်အား နောက်ပြောင်ကျိုစယ်ဟန်ပြုရာမှ ကျည်ဆံထွက်၍ မောင်ဉာဏ်တင် သေဆုံးခဲ့ရသည်။ မေဂျာသော်မဆင်၏သေနတ်သည် ရှိုးရှိုးသေနတ် မဟုတ် ယမ်းတောင့် ၇ တောင့် ထိုးရသော ရွှေးသေနတ်ကြီးဖြစ်ကြောင်း ခရီးမထွက်မီ မေဂျာသော်မဆင်က မောင်မင်းမောင်အား ပြောပြထားခဲ့သည်။

ထိုဖြစ်ရပ်မတိုင်မီ မိမိဇနီးနှင့်မောင်ဉာဏ်တင်၏ ဖောက်ပြန်မှုကို သိနေသော မောင်မင်းမောင်သည် အမူအရာပြောင်းလဲလျက် ရှိသည်။ တရားရေးဝန်ကြီးများ၏ တင်းနစ်ပြီးပွဲတွင် အမြဲတမ်းပိုလ်စွဲခဲ့သော်လည်း ယခု တောင်ရှိက်မြောက်ရှိက် ဖြစ်နေသည်ဟုလည်းကောင်း၊ ပထမတန်းစား ကျားကစားသူဖြစ်လျက် ကျားကို တောင်ရွှေ့မြောက်ရွှေ့ ရွှေ့နေသည်ဟု လည်းကောင်း မောင်မင်းမောင် အမူအရာ ပြောင်းနေပုံကို ဖော်ပြထားသည်။

ေတ်လမ်း၏ ေတ်ထွေတ်ပိုင်းတွင် မောင်မင်းမောင်နှင့် မောင်ဉာဏ်တင်တို့ အတွင်းစိတ်ချင်း အားပြီးနေရာမှ မြို့သိပ်သည်းခံခဲ့သော မောင်မင်းမောင် ပေါက်ကွဲ ခဲ့သော အခန်းဖြစ်သည်။ ထိုအခန်းသည် ေတ်ထွေတ်ပိုင်း ဖြစ်သည်။ မောင်မင်းမောင်ကြောင့် မောင်ဉာဏ်တင် သေဆုံးခဲ့ရသည်။ ပုံမှန်အားဖြင့် မောင်မင်းမောင် သေဒဏ်ပေးခံရမည် ဖြစ်သည်။ ေတ်လမ်းဖန်တီးရာ၌ ေတ်ထွေတ်ပိုင်းတွင် အဖြော်သောအခါ စာဖတ်သူ၏ စိတ်တွင် ဖြစ်နိုင်ချေရှိသည် ဟူသော ယုံကြည်မှုရှိရသည်။ ထိုသို့ရှိစေရန် စာရေးသူသည် မိမိ၏ ေတ်ထွေတ်ပိုင်း အဆုံးအဖြတ်အတွက် အကျိုးသင့်အကြောင်းသင့် တင်ပြနိုင်ရမည်။ ထိုသို့ ကြောင်းကျိုးသင့်ရန် ရွှေ့အောင်းက မောင်မင်းမောင် စိတ်ကယောက် ကယက်ဖြစ်ပုံကို မိတ်ဆွေများသိရန် ကြိုတင်ခင်းကျင်းခဲ့သည်။ မိတ်ဆွေများက သက်သေခံရန်ရှိကြသည့်အတွက် မောင်မင်းမောင်လွှတ်မြောက်ခဲ့သည်။

ေတ်တက်ပိုင်း တစ်လျှောက်လုံး စရိတ်မတူသော မောင်မင်းမောင်နှင့် မောင်ဉာဏ်တင်ကို အားပြီးစေခဲ့သည်။ ေတ်ထွေတ်ပိုင်းတွင် မောင်မင်းမောင်သည် ဖစ်ကဲသို့ ပါးနပ်သူဖြစ်ကြောင်း အဖြော်ခဲ့သည်။ ရွှေ့အောင်းသည် ေတ်လမ်းဖန်တီးရာ၌ မောင်မင်းမောင်၏စရိတ်ကို ဝိပိဋက္ကာဇ်ဖြင့် မြှုပ်ဘက် ပြုလုပ်ထားခဲ့သည်။ မောင်ဉာဏ်တင်၏စရိတ်ကိုမူ မောင်နှင့်ဆန်းကျင်၍ သွက်သွက်လက်လက်

လည်လည်ပတ်ပတ် စရိက်ပေါ်အောင် ပုံဖော်ထားခဲ့သည်။ ထို့ကြောင့် စာရေးသူ၏ ဘတ်လမ်းအလှည့်အပြောင်း ပြေပေးမည့် မြှုပ်ကွက်ကို ပိုပိရိရိ ထားနိုင်ခဲ့သည်။ ဘတ်ထွေတ်ပိုင်းသည် ပိုပိရိရိဖြင့် ပရီသတ်ကျေနှပ်စေသော အဖြေကို ပေးနိုင်ခဲ့သည်။

“ခင်လှကြည်က ပျော်တတ်တယ်ခင်ဗျာ၊ ရယ်စရာ ပုံတိပတ်စ ပြောတတ်တဲ့ ကိုညွန့်တင်နဲ့ ဟန်ကျနေတာပေါ့”<sup>၁</sup>

ဟူလည်းကောင်း။

“တတ်နိုင်ဘူးဦးရယ် ကျွန်တော်က နက်နက်နဲ့နဲ့ကြီး စဉ်းစား တတ်တဲ့ကောင်း မဟုတ်ဘူးဗျာ”<sup>၂</sup>

ဟူသော ပြောစကားများဖြင့် မောင်မင်းမောင်၏ စရိက်ကို တင်ပြခဲ့သည်။

မောင်ညွန့်တင်၏ စရိက်ကို ပုံဖော်ရာ၌-

“ကိုယ်ကောင်းရင် ခေါင်းသယ်မှုမရွေ့ဘူးတဲ့၊ ဘယ်သူမေးငွေ့ရုံမက လည်ပင်းပါစောင်းစောင်း”<sup>၃</sup>

ဟု ပိုပိရိရိလိမ်္ဂာတတ်သော စိတ်ကိုရေးသားခဲ့သည်။

မျိုးရိုးဗီဇ္ဈာဇ်တွင် စာရေးသူသည် ဘတ်ဆောင်ချင်းအားပြုင်မှုကို အသုံးပြုခဲ့သည်။ မတူညီသော ဘတ်ဆောင်များ၏ စရိက်ကို ဖော်ပြ၍ စာဖတ်သူ အားမလိုအားမရဖြင့် သံလိုစိတ်ဖြစ်လာအောင် စည်းရုံးခေါ်ဆောင်သွားနိုင်ခဲ့သည်။ ဘတ်ထွေတ်ပိုင်းတွင် လူကောင်းကိုအနိုင်ပေးခြင်းဖြင့် ရိုးသားမှုရှိခြင်း၏ တန်ဖိုးကို သိရှိစေပါသည်။

မျိုးရိုးဗီဇ္ဈာဇ်တွင် စာရေးသူ အများအားဖြင့် သုံးလေ့ရှိသော ကိုယ်တိုင်ပြာရှုထောင့်ကို သုံးထားသည်။ ဘတ်ကြောင်းပြောသူကို ကျွန်ုပ်ဖြင့် သုံးထားသည်။ ပြောသူက အဓိကမဟုတ်ဘဲ ဘတ်ဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သော စာရေးဆရာဖြစ်သည်။ ဘတ်ကြောင်းပြောသူသည် ဘတ်ဆောင် မဟုတ်သည့်အတွက် တွေ့ပြင်ကြားသိသမျှကိုသာ ပြောသွားသည်။ ဘတ်ကြောင်းပြောသူ၏ ခံစားမှုနှင့်အတွေးများကို မဖော်ပြနိုင်ပေါ်။ ဘတ်ဆောင်ဖြစ်သည့် မောင်မင်းမောင်ကို ဘတ်ကြောင်းပြောသူ အဖြစ်ထားလျှင်လည်း လျှို့ဝှက်သောအခန်းများကို မြှုပ်ထားသည်ဖြစ်၍ သဘာဝကျော်။ မောင်မင်းမောင်၏အတွေးကို ဖော်ပြလိုက်လျှင် မြှုပ်ကွက် ပေါ်သွားမည်။

<sup>၁</sup> ရွှေ့ခြော့ခါး၊ ၂၀၀၆၊ ၁၀၂။

<sup>၂</sup> ရွှေ့ခြော့ခါး၊ ၂၀၀၆၊ ၁၀၂။

<sup>၃</sup> ရွှေ့ခြော့ခါး၊ ၂၀၀၆၊ ၁၀၂။

မောင်မင်းမောင်၏ စိတ်ရင်းမှန်နှင့်ပါးနပ်မှု ပေါ်လျှင်လည်း ဘတ်လမ်းသည် ဆဲဆောင်မှု ရှိမည်မဟုတ်။ ဘတ်ကြောင်းပြောသူမှာ စာရေးသူဖြစ်နေ၍ လျှို့ဝှက်သည်းဖို့ဝေါးမှာ အဆင်ပြေချောမွေ့သွားရခြင်း ဖြစ်ပေသည်။

မျိုးရိုးမီဝေါး၏ အဓိကအကြောင်းအရာကို ထင်ရှားပေါ်လွှင်စေသည် ဝေါးတို့ အမည်ပေးပုံကြောင့် သိလိုစိတ်ကို မြင့်တက်လာစေသည်။ ဘတ်လမ်းနှင့် လိုက်ဖက်စွာ အမည်ပေးထားကြောင်း တွေ့ရသည်။

## ၄။ သံပုံရာတစ်ခြေား

သံပုံရာတစ်ခြေားဝေါးတို့သည် ၁၉၃၇ ဖေဖော်ဝါရီလထုတ် သူရှိယမဂ္ဂဇင်းတွင် ရေးဖွဲ့ခြားသော ဝေါးဖြစ်သည်။ ဝေါးရည်ရွယ်ချက်မှာ တောသူတောင်သားတို့၏ သဘာဝ ရိုးသားဖြောင့်မှန်သော မေတ္တာကို ဖော်ပြလိုခြင်း ဖြစ်ပါသည်။

## ၄၁။ အာတ်လမ်းအကျဉ်း

ဝေါးတွင် မသန်းမြင့်သည် မြို့အပ်ဦးသောင်းတင်၏ သမီး အင်လိပ်ကျောင်းသူ ဖြစ်သည်။ မန္တလေး နေရာင်နယ်မိန်းကလေးကျောင်းမှ ဖခင်ထံသို့ လာရောက် လည်ပတ်စဉ် မြေပိုင်ရှင်သား ထွန်းဦးနှင့် ချစ်ကြိုက်၍ အကြောင်းပါခဲ့သည်၊ ခင်ပွန်း ဖြစ်သူ ထွန်းဦးနှင့် ယောက္ခမဖြစ်သူ ဒေါသိန်းခင်တို့သည် မသန်းမြင့်ကို ဂရာစိုက်၍ မသန်းမြင့်ကလည်း ရုံသေစွာ တုံပြန်ခဲ့သည်။ မသန်းမြင့်ထံတွင် အဆုတ်ရောဂါ ဖြစ်၍ ရန်ကုန်ဆေးရုံတွင် ကုသရသည်။ ရောဂါမှာ တစ်လကျော်သော်လည်း မပျောက်ဘဲ တရှောင်ရှောင် ဖြစ်နေသည်။ ထွန်းဦးနှင့်မိခင်ကလည်း လယ်မြေများကို ရောင်းချဖြီး တစ်လ ၆၀၀ မှန်မှန် ပို့ပေးသည်။ အထက်တန်းစား မင်းကတော်များနှင့် ပေါင်းကာ အသုံးအဖြန်း ကြီးလာသော မသန်းမြင့်ကလည်း လင်ထံ ပရီယာယ် အမျိုးမျိုးဖြင့် ငင်မှာလေ့ ရှိသည်။ မကျဉ်းတံရွာသို့ ပြန်ရောက်သောအခါ လယ်မြေ များကို ရောင်းချပေါင်နံရသောကြောင့် ဆင်းရဲသွားသော ထွန်းဦးတို့ သားအမိအပေါ် မကျေနပ်ခဲ့ပေါ်။ အဆုံးတွင် မိတွေးဖြစ်သူက ဖခင်ပေးသော လယ်တစ်တောသည် အပေါင်လယ်များဖြစ်၍ ဆုံးရှုံးရကြောင်း ပြောသောအခါမှ မာနတက်နေသော မသန်းမြင့်၏ စိတ်သည် ပြောင်းလဲသွားပြီး ထွန်းဦးအား ကြင်ကြင်နာနာ ဆက်ဆံပုံဖြင့် ဘတ်သိမ်းထားသည်။

## ၄၁၂။ ဘတ်လမ်းပန်တီးမှု

သံပရာတစ်ခြမ်းဝတ္ထု၏ ဘတ်လမ်းအစတွင် နောက်ခံဝန်းကျင်ဖြင့် အစပိုးထားသည်။ နောက်ခံနှင့်အတူ မသန်းမြင့်နှင့် စာဖတ်သူအား မိတ်ဆက်ပေးထားသည်။ ဝတ္ထုအစဉ်-

“ဝက်လက်ဘူတာနှင့် ပေါက်ကံဘူတာတို့မှာ စစ်ကိုင်း၊ မြစ်ကြီးနားမီးရထားလမ်းတွင် ခရီးအဝေးကွာဆုံးသော ဘူတာနှစ်ခုဖြစ်လေ ရကား မီးရထားသည် ရန်ကုန်-မန္တလေး စာပို့ရထားကြီးခန့်မျှလျှင်မြန်လှစွာသော အဟုန်ဖြင့် ခုတ်နှင်လျှက် ရှိနေ၏။ ငှင်းမီးရထားတွင် တစ်စွဲတည်းသော ဒုတိယတန်းတွဲ၌ အသက် ဂျေနှစ်ခန်းရှိ မိန်းမတစ်ယောက်သည် ပေါက်ကံဘူတာမှ မီးရထားတွက်လာကတည်းက မီးရထားလက်ဝဲဘက်၌ မျက်စိတစ်ဆုံးပေါက်ရောက်လျှက်ရှိသော ထန်းတော်ကြီးကို ငေးမျှော်ရင်းသက်ပြင်းချကာ လိုက်ပါလျှက် ရှိသည်။”<sup>၁</sup>

ဟု ရေးဖွဲ့ထားပါသည်။ နောက်ခံနေရာအောင် အဖွဲ့နှင့်အတူ ဘတ်ဆောင်ကို ပူးတွဲသရုပ်ဖော်ထားရာ ခေတ်၏အင့်အသက်နှင့်အတူ ဘတ်ဆောင်၏ လုပ်ရားမှုသည်လည်း ပီပြင်ထင်ရှားလာပါသည်။

ကိုလိုနီခေတ်တွင် မြို့အပ်လူတန်းစားများသည် အလွန်လူအထင်ကြီးခံရသော လူတန်းစားဖြစ်ကြောင်း တွေ့ရသည်။ ထိုအဖြစ်ကို နောက်ခံထား၍ မသန်းမြင့်စရိတ်ကို အပြောင်းအလဲပြုကာ ဘတ်လမ်းကို အပြောင်းအလဲပြုခဲ့သည်။ မသန်းမြင့်၏ အမှားအသီးမှ အမှုန်အသီးရောက်အောင် တင်ပြရာ၌ တော့လေ့စရိတ်ဖြင့် ရှိုးသားကြင်နာတတ်သော စရိတ်ကို အသုံးပြုထားသည်။ လျှို့ဝှက်သည်းဖို့ ဘတ်လမ်းမဆင်ဘဲ ခေတ်အခြေအနေ၌ မျောပါတတ်သော လူသားဝါ မေတ္တာစစ်မှုန်သူတို့၏ အောင်မြင်ပုံးကို အလေးပေးတင်ပြထားသည်။

ဘတ်တက်ပိုင်းတွင် ထွန်းဦးနှင့်ဒေါ်သိန်းခင်သားအမိသည် မြို့အပ်သမီးအားအထူးပင် ဂရာစိုက်ကြပုံးကို တစ်ခါးတနား တင်ပြခဲ့သည်။ ထိုသို့တင်ပြခြင်းဖြင့် မသန်းမြင့် စိတ်ထားပြောင်းလဲသွားသောအခါတွင် ဘတ်နာလာမည် ဖြစ်ပါသည်။ ထိုအခြေအနေမှ ဘတ်လမ်းကို ရှုံးသို့ရွှေ့လျားရန် အပြောင်းအလဲပြုသည့်အနေဖြင့် မသန်းမြင့်အား အဆုတ်နာရောက် ဖြစ်စေသည်။ အဆုတ်နာကို ကြောက်လန်းစရာ

<sup>၁</sup> ရွှေ့အောင်း၊ ၂၀၀၆၊ ၃၈၈

ကောင်းသောရောကါ၊ ငွေကုန်များသောရောကါ စသည် ခေတ်အခြေအနေကို နောက်ခံပြ၍ ဘတ်လမ်းကို အပြောင်းအလဲပြထားသည်။ မသန်းမြင့်အတွက် သားအမိန့်စီး စိုးရိမ် ပူပန်ရပုံကို-

“ဒေါသိန်းခင်၏ ဦးခေါင်းသည် တင်းတောင်းလောက် ကြီးသွားသည်ဟု မှတ်ထင်လိုက်မိ၏။ မောင်ထွန်းဦးမှာမူ အိမ်မြောင်အဖြီးပြတ်သကဲ့သို့ ဆတ်ဆတ်တုန်ဖြစ်သွားပြီးလျှင် မည်မျှပင်ကုန်ကျရသည်ဖြစ်စေ ဤရောကါကို ကုသပေးပါရန် အကြောင်းနှင့် ဆရာဝန်ကြီးအား ရှိခိုးမတတ် တောင်းပန်လေ၏။”

ဟု ရေးဖွဲ့တင်ပြထားသည်။ မသန်းမြင့်သည် ဆေးရုံတွင် နာတာရှည်ဖြင့် တာရှည်တက်နေသောအခါ အထက်တန်းစားလူတန်းစား၊ မင်းကတော် အဂ်လိပ်များနှင့်အပေါင်းအသင်းဖြစ်ကာ အသုံးအဖြုန်း ကြီးလာသည်။ စိတ်ထားပြောင်းလဲလာသည်။ မိမိရောကါအတွက် လယ်မြေများ ပေါင်နံရောင်းချကာ ကိုယ်တိုင်ရှန်းကန်နေရသောထွန်းဦးကိုပင် အထင်သေးလာသည်။ သို့သော် ထွန်းဦးမှာမူ တောသားပါပါ ရှိုးသားစွာနှင့် အချစ်ကြီးချစ်လျက် ရှိသည်။ တစ်ဖက်မှုလည်း မသန်းမြင့်သည် ထွန်းဦးကိုမြင်ပြီး ရှက်ချုံသိမ်းယောက်စိတ် ဖြစ်ရပုံဖြင့် တင်ပြထားသည်။ ထိုနည်းဖြင့် စာဖတ်သူ၏ကရာဏာစိတ်သည် ထွန်းဦးပေါ်သို့ သက်ရောက်၍ ဘတ်ဆောင်နှင့် စာဖတ်သူ တသားတည်းဖြစ်ကာ ခံစားမှုတိုးမြင့်လာစေပါသည်။

ဘတ်လမ်းဖန်တီးမှုတွင် ဘတ်လမ်းဖြစ်ရန် ပါဝင်လူပ်ရားရသော ဘတ်ဆောင်သည် အရေးပါသည်။ စရိုက်ပေါ်အောင် သရုပ်ဖော်နိုင်ခြင်းဖြင့် ဘတ်လမ်းကိုသဘာဝကျော်းသက်ဝင်လူပ်ရားစေသည်။ ရသမြောက်စေပါသည်။ ဘတ်ဆောင်သဘာဝကျလျှင်ကျသလို ဘတ်လမ်းအသင့်ယုတ္တိ ရှိလာမည် ဖြစ်သည်။

ဘတ်လမ်းတွင် အားပြိုင်မှုများ အရှိန်ကောင်းလာခြင်းနှင့် ဘတ်ဆောင်စရိုက်ဖွံ့ဖြိုးမှုသည် အတူလက်တဲ့သွားကြသည်။ သံပရာတစ်ခြမ်းဝေါ်တွင် အားပြိုင်မှုမှာ မဝင်ရှုံးချင်ရေးချက်ကြောင့် စိတ်ကြီးဝင်သွားသော မသန်းမြင့်၏မာနစိတ်နှင့် ထွန်းဦး၊ ဒေါသိန်းခင်တို့၏ မေတ္တာစိတ်တို့ကိုသာ မသိမသာ အားပြိုင်ထားသည်။ ထွန်းဦးနှင့်ဒေါသိန်းခင်၏စရိုက်ကို တဖြည်းဖြည်း မြှင့်တင်၍ ဘတ်ရှိန်မြင့်လာစေသည်။ မသန်းမြင့်၏ စိတ်နေမြောက်သည်ဟန်နှင့် အရာရာကို မကောင်းမြင်တတ်မှုအပေါ် ဒေါသိန်းခင်၏ သည်းခံမှုကို-

“မသန်းမြင့်မို့ ဉာဏ်လောက် သည်းခံအောင့်အည်း၏ နေရာ  
ပေးသေးသည်။ အခြားသူဖြစ်ခဲ့လျှင် နှစ်နှစ် သုံးနှစ် မဆိုထားဘို့  
နှစ်လ သုံးလမျှပင် နေထိုင်မို့ ခဲယဉ်းပေလီမှုမည် စသည်ဖြင့်  
မိမိတို့စိတ်ထဲက အောက်မေ့သည်ဖြစ်စေ၊ သားအမိချင်း နည်းလမ်း  
ညွှန်ပြသည်ဖြစ်စေ ပြုလုပ်ပြောဆိုလေ့ ရှိကြလေ၏”

ဟု တွေးပုံဖြင့် တင်ပြထားသည့် မကောင်းမြင်စိတ်နှင့် အကောင်းမြင်စိတ်ကို အားပြိုင်  
ထားသည်။

၁၉၄၈ တွေ့တိုင်းကို ဖြေရှင်းရာတွင် မိမိဖောင် လက်ဖွဲ့ခဲ့သော လယ်ယာမြေ  
များဖြင့် မာန်တက်နေသော မသန်းမြင့် စိတ်ပြောင်းသွားရန် မိတွေးဒေါ်လှကြီးကို  
ဖန်တီးထားသည်။ ဒေါ်လှကြီးက-

“ညည်းမရှိတုန်း လယ်အရောင်းအဝယ်နဲ့ ပတ်သက်လို့ အရှပ်  
အရှင်းဖြစ်ပြီး ရုံးပြင်ကနား ရောက်ရတာက ဘယ်လောက်ကုန်  
သွားသလဲ ညည်းသိလား”<sup>၂</sup>

ဟု ပြောဆိုခဲ့သည်။ ၁၉၅၀ တွင် မသန်းမြင့် မသိသေးသော စာဖတ်သူကို  
အရိပ်အယောင်သာ ဖော်ပြထားသော မြှုပ်ဂွက်ကို ၁၉၅၀ ဆောင်တစ်ဦး ဖန်တီးကာ  
ရှင်းလင်းတင်ပြထားသည်။

သံပရာတစ်ခြမ်းဝါဌာတွင် မသန်းမြင့်၏ အမှားအသိမှ အမှုန်အသိသို့ ရောက်ပြီး  
ထွန်းဦးအပေါ် သဘောထားပြောင်းလဲသွားပုံကိုပြရှု၍ သံပရာရှာလဘတ်ရည်သည်  
အဓိကနေရာ၌ ပါဝင်နေသည်။ ထို့ပြင် ထွန်းဦး၏ပြောစကားဖြစ်သည့် ‘သံပရာ  
တစ်ခြမ်းနဲ့ ကျေရဆိုတာ ဒီဟာထင်ပါရဲ့ အမေ’ ဟူသော ပြောစကားကလည်း  
၁၉၅၀ တွင် မသန်းမြင့်၏ အဓိကအချက်ကို ပေါ်လွင်စေသည့် စကားဖြစ်သည်။ ထို့ကြောင့်  
‘သံပရာတစ်ခြမ်း’ ဟူသော ဝါဌာတွင် မသန်းမြင့်၏ သိလိုစိတ်ကို နှိုးဆွဲ  
ပေးနိုင်ကြောင်း တွေ့ရပါသည်။

ဆရာကြီးရွှေ့ဒေါ်၏သည် လျှို့ဝှက်သည်းဖို့ဝါဌာ စုံဆောက်ဝါဌာများကို  
ဖန်တီးရာ၌သာ ကျမ်းကျင်သည်မဟုတ်၊ လူစိတ်သဘောကို ၁၉၅၀ တွင်လမ်းဆင်ရာ၌  
ကွဲပြားအောင် ဖန်တီး၍ စာဖတ်သူ၏စိတ်ကို လှုပ်ရှားလာအောင် ဖန်တီးနိုင်ကြောင်း  
တွေ့ရှိရပါသည်။

<sup>၁</sup> ရွှေ့ဒေါ်၏၊ ၂၀၀၆၊ ၃၉၇။

<sup>၂</sup> ရွှေ့ဒေါ်၏၊ ၂၀၀၆၊ ၃၉၇။

## ခဲ့ခဲ့သဲ့သပ်ချက်

ရွှေ့ခြေးအတွင်းသည် ဝထ္ဌတိအဖွဲ့ပုံစံကို အစပျိုးခဲ့သူပါရီ သူ၏ဝထ္ဌများမှ ဘတ်လမ်းဖန်တီးပုံကို လေ့လာကြည့်လျင်လည်း ကျမ်းကျင်ကြောင်း တွေ့ရသည်။ ရွှေ့ခြေးအတွင်းသည် ဘတ်လမ်းတင်ပြရာ၏ ဘတ်ကြောင်းပြောသူကို ရွေးချယ်သည့် ရူထောင့်ကို ဘတ်လမ်းနှင့်လိုက်ဖက်အောင် စီစဉ်နိုင်ခဲ့သည်။ စားမြောင်နှင့်မောင်းချား ဝထ္ဌတွင် ဘတ်ကြောင်းပြောသူသည် စာရေးသူဖြစ်သည်။ စာရေးသူသည် ထိုးချိုင့်သို့ ရောက်ရာတွင် အကြော်ဆိုင်ပိုင်ရှင် တရာတ် ပြောပြသောဖြစ်ရပ်ကို ပြန်လည် ဘတ်လမ်းဆင် ပြောပြဟန် ရေးသားထားသည်။ ဘတ်ကြောင်းပြောသူသည် ဘတ်လမ်း၌ မပါဘဲ ကြားသိရသူအနေနှင့်သာ ရပ်တည်ပြထားသည်။ စာဖတ်သူအနေနှင့် တစ်ဆင့်ပြောသောကို မခံစားရဘဲ တိုက်ရိုက်ပြောသကဲ့သို့ ခံစားရသည်။ ဘတ်လမ်းအတတွင် ကျွန်ုပ်ဟူသော နာမ်စားကို သုံး၍ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်ဟု စာဖတ်သူကို ထင်မြောင်လာစေသည်။ ဒုတိယပိုင်းတွင် မြှုပ်ထားသော မြှုပ်ကွက်ကို ဘတ်ထွေတ်ပိုင်းရောက်မှ ဖော်ထွေတ်ရာတွင် ပြက်ပြက်ထင်ထင် သိမြင်နိုင်ရန် ဘတ်ကွက်ဆင် ဖော်ပြထားသည်။

ပျိုးရီးပီဇိုဇ္ဈာတွင် ကိုယ်တိုင်ပြောရှုထောင့်ကို သုံးထားသည်။ ထိုဝထ္ဌတွင် အခိုကေတ်ဆောင် မောင်မင်းမောင်၏ ရူထောင့်မှ မပြောသည့်အတွက် ဘတ်လမ်းတွင် မြှုပ်ကွက်ပြထားသော မင်းမောင်၏ ဖခင်ကဲသို့ပါးနှင့်လိမ္မာသော စရိက်ကို ဖုံးကွယ်နိုင်ခဲ့သည်။ ဘတ်ထွေတ်တွင် မောင်ညွှန်စာင်အား အနိုင်ယူခဲ့သော ဘတ်ကွက်တွင် မောင်မင်းမောင်၏အတွေးကို မြုပ်ထားသည့်အတွက် ဘတ်လမ်းသည် ပို၍စိတ်ဝင်စားဖွယ်ဖြစ်စေသည်။ ဆန့်ကျင်ဘက်စရိက်နှစ်ခုကို အားပြိုင်ဖော်ပြထားသည်။ အားပြိုင်မှုတွင် အဆုံးသတ်ဘတ်ကွက်သည် ပရိသတ် မြှုပ်လင့်မထားသော ဘတ်ကွက်ဖြစ်၍ အံ့ဩ စေသည်။ ဘတ်သိမ်းတွင် အမှန်တရားကို အနိုင်ပေးထား၍ ကျေနှပ်နှစ်သက်မှုကို ဖြစ်စေပါသည်။

သံပရာတစ်ခြမ်းဝထ္ဌတွင် စာရေးသူသည် ကန့်သတ်သိရှုထောင့်မှ ဘတ်ကြောင်း ပြောထားသည်။ ကန့်သတ်သိရှုထောင့် ရွေးချယ်ရာ၏ မသန်းမြင့်၏ ကိုယ်၊ နှီတ်၊ နှုလုံးကို သရုပ်ဖော်ထားသည်။ မသန်းမြင့်၏ အတွေးနှင့်ခံစားမှုကို သိရသော်လည်း ထွန်းသီး၊ ဒေါ်သန်းမြင့်တို့၏ အတွေးကို မပြချေ။ အမူအရာခံစားမှုဖြင့်သာ အနှစ်တ် ခြယ်မှုန်းရေးဖွဲ့ထားသည်။ တစ်ဖက်ဘတ်ဆောင်ကို အမူအရာဖြင့် ပုံဖော်ပြီး တစ်ဖက် ဘတ်ဆောင်ကို ခံစားမှုအတွေးဖြင့် ပြထားသည့်အတွက် အားပြိုင်မှုသည် သိမ့်မွေ့လှပပြီး ဘတ်သိမ်းကို ပရိသတ် ကျေနှပ်လက်ခံစေသည်။

ရွှေ့အောင်းသည် မည်သည့်ဝတ္ထုမျိုးမဆို ပရီသတ်စိတ်အာရုံကို ဆဲဆောင် နိုင်အောင် ဘတ်လမ်းဆင် ဖန်တီးနိုင်စွမ်းရှိသူဖြစ်ကြောင်း တွေ့ရှိရပါသည်။

### နိဂုံး

ရွှေ့အောင်းသည် ဝတ္ထုတိအများအပြား ရေးသားခဲ့သူ ဖြစ်သည်။ သူ၏ဘဝ ကျင်လည်မှု အတွေ့အကြုံ စုံသကဲ့သို့ ဝတ္ထုများ၏ ဘတ်ဆောင်များလည်း စုံသည်။ သူ၏ ဘတ်ဆောင်များသည် တစ်မျိုးတစ်ဖုံး ထူးခြားသည်။ ဘတ်ဆောင်ထူးခြားမှုဖြင့် ဘတ်လမ်းကို စိတ်ဝင်စားလာအောင် စည်းရုံးနိုင်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ရွှေ့အောင်း၏ ဘတ်ဆောင်စရိတ် ဖန်တီးမှုများကိုလည်း ဆက်လက် လေ့လာသင့်သည်ဟု ထင်မြင်မိပါသည်။

## ကျမ်းကိုးဘာရင်း

### မန်မာဘာသာ

၁၉၅၆။ ဝထ္ခုတိပေါင်းချုပ်။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်  
တက်တိုး၊ ၁၉၆၅-ခ။ ကဗျာကျော်ဝထ္ခုများနှင့်တက်တိုး၏ရှင်းပြချက်။ ရန်ကုန်၊ ပုဂံပုံနှင့်တိုက်။  
တင်ခွဲ၊ ဦး။ (ပါမောက္ဍ)။ ၁၉၂၀ ဝန်းကျင် မြန်မာဝထ္ခုတိများ၊ တက္ကသိလ်ပညာပဒေသာ  
စာစောင်၊ အတွဲ ၁၃၊ အပိုင်း ၆၊ ရန်ကုန်၊ အထက်တန်းပညာဦးစီးဌာန  
ထင်၊ မောင်။ ၁၉၇၉။ သိပ္ပံးဝထ္ခုတိစာတမ်းများ၊ ဝထ္ခုတိစာတမ်း(ဒုတိယတဲ့) ပထမအကြိမ်။  
ရန်ကုန်၊ စာပေပိမာန်ပုံနှင့်တိုက်။  
မင်းကျော်။ ၁၉၇၅။ အတ်လမ်း၊ ရန်ကုန်၊ စံပယ်ဦးစာပေ။  
ချောဒေါင်း။ (၂၀၀၆-၁)။ ဝထ္ခုတိပေါင်းချုပ်၊ (တတိယတဲ့)၊ ရန်ကုန်၊ စိတ်ကူးချိုချိုပုံနှင့်တိုက်။  
ချောဒေါင်း။ (၂၀၀၆-၂)။ ဝထ္ခုတိပေါင်းချုပ်၊ (ပဋိမတဲ့)၊ ရန်ကုန်၊ စိတ်ကူးချိုချိုပုံနှင့်တိုက်။  
ချောဒေါင်း။ (၂၀၀၆-၃)။ ဝထ္ခုတိပေါင်းချုပ်၊ (ဆဋိမတဲ့)၊ ရန်ကုန်၊ စိတ်ကူးချိုချိုပုံနှင့်တိုက်။  
အောင်သင်း။ ၁၉၇၈။ စာပေရေးရာဆောင်းပါးများ။ ရန်ကုန်၊ အမွှေအိမ်စာစဉ်

### အင်လိပ်ဘာသာ

Laurie E. Rozakis, Ph.D, 2004, THE COMPLETE IDIOT'S GUIDE TO CREATIVE WRITING, Alpha Books, 375 Hudson Street, New York.

Laurie Alberts, 2010, Showing & Telling, Writers Digest. Com Cincinnati, Ohio.